

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
သမဝါယမအသင်းဥပဒေ

[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/၉၂]

ရန်ကုန်မြို့၊ ၁၃၅၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို သမဝါယမအသင်းဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) အသင်း ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော အခြေခံသမဝါယမအသင်း၊ သမဝါယမ အသင်းစု၊ သမဝါယမအသင်းစုချုပ် သို့မဟုတ် ဗဟိုသမဝါယမအသင်းကိုဆိုသည်၊
- (ခ) အသင်းသား ဆိုသည်မှာ အခြေခံသမဝါယမအသင်းတွင် ပါဝင်ပြီး အသင်းသို့ သတ်မှတ်ချက်နှင့် အညီ အစုတစ်စု၏ တန်ဖိုးငွေကို အပြည့်အဝထည့်ဝင်ပြီးသူကို ဆိုသည်၊
- (ဂ) အသင်းဝင် ဆိုသည်မှာ အသင်းတစ်သင်းတွင်ပါဝင်ပြီး အသင်းသို့ သတ်မှတ်ချက်နှင့်အညီ အစု ထည့်ဝင်ပြီးသော အသင်းကို ဆိုသည်၊
- (ဃ) ကိုယ်စားလှယ် ဆိုသည်မှာ အသင်း၏အစည်းအဝေးသို့ တက်ရောက်ရန်သတ်မှတ်ချက်နှင့်အညီ တရားဝင်စေလွှတ်ခြင်းခံရသူကို ဆိုသည်၊
- (င) အမှုဆောင်အဖွဲ့ ဆိုသည်မှာ အသင်း၏ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကဖွဲ့စည်းသော အမှုဆောင်အဖွဲ့ကို ဖြစ်စေ၊ ဒါရိုက်တာအဖွဲ့ကိုဖြစ်စေ ဆိုသည်၊
- (စ) အသင်းဝန်ထမ်း ဆိုသည်မှာ အသင်းပိုင်ငွေကြေးဖြင့် ကျခံ၍ ခန့်ထားခြင်းခံရသူကို ဆိုသည်၊
- (ဆ) အစု ဆိုသည်မှာ အသင်းသား သို့မဟုတ် အသင်းဝင်က သက်ဆိုင်ရာအသင်းသို့ သတ်မှတ်ချက် နှင့်အညီ ထည့်ဝင်ရမည့် အစု၏တန်ဖိုးငွေကို ဆိုသည်၊
- (ဇ) ရင်းနှီးငွေ ဆိုသည်မှာ အကျိုးတူစီးပွားရေးလုပ်ငန်းကို လုပ်ဆောင်နိုင်ရန် အသင်းသားက လည်းကောင်း၊ အသင်းဝင်ကလည်းကောင်း၊ အကျိုးတူစီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကလည်းကောင်း သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်သော ငွေကိုဆိုသည်၊

- (ဈ) လျာထားငွေ ဆိုသည်မှာ အသင်း၏ အသားတင်အမြတ်ခွဲဝေမှုမပြုမီ အသင်းမှအသုံးပြုရန်အတွက် သတ်မှတ်ချက်နှင့်အညီ သီးခြားလျာထားသည့်ငွေကို ဆိုသည်။
- (ည) ခွဲဝေငွေ ဆိုသည်မှာ အသားတင်အမြတ်ငွေမှ အသင်းသား၊ အသင်းဝင်၊ အမှုဆောင်နှင့် အသင်း ဝန်ထမ်းများအတွက် သတ်မှတ်ချက်နှင့်အညီ ခွဲဝေပေးသောငွေကိုဆိုသည်။
- (ဋ) ရန်ပုံငွေ ဆိုသည်မှာ အသင်း၏ အသားတင်အမြတ်ငွေမှ အသင်း၏လုပ်ငန်း သို့မဟုတ် အခြား ကိစ္စ ရပ်တစ်ခုခုအတွက် သတ်မှတ်ချက်နှင့်အညီ ခွဲဝေပေးထားသော ငွေကို ဆိုသည်။
- (ဌ) စုဆောင်းငွေ ဆိုသည်မှာ အသင်းသားကဖြစ်စေ၊ အသင်းဝင်ကဖြစ်စေ ဆန္ဒအလျောက် အသင်းတွင် စုဆောင်းထားသော ငွေကိုဆိုသည်။
- (ဍ) ပစ္စည်း ဆိုသည်မှာ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် တိရစ္ဆာန်လည်းပါဝင်သည်။
- (ဎ) စာရင်းစစ် ဆိုသည်မှာ သမဝါယမအသင်းများအား စာရင်းစစ်ဆေးရန် တာဝန်သတ်မှတ်ပေး ခြင်း ခံရသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ကို ဆိုသည်။
- (ဏ) စာရင်းရှင်းတာဝန်ခံ ဆိုသည်မှာ စာရင်းရှင်းလင်းဖျက်သိမ်းရန်ရှိသော အသင်း၏ စာရင်းများကို တာဝန်ယူ ရှင်းလင်းရန် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခန့်အပ်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ကို ဆိုသည်။
- (တ) ဝန်ကြီး ဆိုသည်မှာ သမဝါယမဝန်ကြီးဌာန ဝန်ကြီးကို ဆိုသည်။
- (ထ) ဦးစီးဌာန ဆိုသည်မှာ သမဝါယမဦးစီးဌာနကိုဆိုသည်။
- (ဒ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

အခန်း (၂)

အသင်း၏ အခြေခံမူများ

၃။ အသင်း၏ အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) အသင်းကို မိမိဆန္ဒအလျောက် ပါဝင်လိုသူများဖြင့် ဖွဲ့စည်းရန်၊
- (ခ) အသင်းသား သို့မဟုတ် ကိုယ်စားလှယ်သည် လူတစ်ကိုယ် ဆန္ဒမဲတစ်မဲပေးနိုင်သည့် ညီမျှသော အခွင့်အရေးရရှိ၍ အသင်း၏ လုပ်ငန်းအရပ်ရပ်ကို အများ၏ ဆန္ဒဖြင့်သာ စီမံခန့်ခွဲရန်၊
- (ဂ) အသင်းတွင် ထည့်ဝင်ထားသော အစုအတွက် ရရှိရမည့် အကျိုးခံစားခွင့်ကို ကန့်သတ်ထားရန်၊
- (ဃ) အသင်း၏လုပ်ငန်းမှ ထွက်ပေါ်လာသည့် အသားတင်အမြတ်ငွေများကို အသင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့် ခွဲဝေရန်၊
- (င) သမဝါယမသဘောတရားနှင့် နည်းစနစ်ပြန့်ပွားရေးအတွက် ဆောင်ရွက်ရန်၊
- (စ) ပြည်တွင်းပြည်ပရှိ သမဝါယမအသင်းအ ချင်းချင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊
- (ဆ) အသင်းသည် အသင်း၏စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့အစည်း သာဖြစ်စေရန်၊

- (ဇ) အသင်းသည် အသင်းသား၊ အသင်းဝင်များ၏ အကျိုးကို ဦးတည်ဆောင်ရွက်ခြင်းဖြင့် ယင်းတို့၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်ရန်၊
- (ဈ) အသင်းသားများ သို့မဟုတ် အသင်းဝင်များသည် အသင်း၏စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ဆောင်သူများဖြစ်ကြစေရန်၊
- (ည) အသင်းသည် အသင်းသား၊ အသင်းဝင်များနှင့် အကျိုးတူ စီးပွားဘက်လုပ်ကိုင်သူများ၏အကျိုး စီးပွားအတွက် အချင်းချင်းလုပ်အား၊ ပစ္စည်းတို့ပူးပေါင်း၍ အများ၏ ဆန္ဒဖြင့် စီမံခန့်ခွဲလုပ်ဆောင် သည့် အဖွဲ့အစည်းဖြစ်စေရန်။

အခန်း (၃)

အသင်းစည်းကမ်းနှင့် အသင်းဖွဲ့စည်းခြင်း

- ၄။ အသင်းဖွဲ့စည်းလိုသူများသည် လုပ်ငန်းအမျိုးအစားအလိုက် အသင်းစည်းကမ်းကို ရေးဆွဲ၍ ပထမ အကြိမ်ပြုလုပ်သည့် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အတည်ပြုရမည်။ ယင်းအတည်ပြုထားသော စည်းကမ်းကို အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက ပြင်ဆင်ဖြည့်စွက်နိုင်သည်။
- ၅။ (က) အသင်းစည်းကမ်းတွင် အသင်းအား အနည်းဆုံးမတည်ငွေ မည်မျှရှိသော အစုပေါင်းမည်မျှဖြင့် ဖွဲ့စည်းကြောင်းကို ထည့်သွင်းဖော်ပြရမည်။
 - (ခ) အသင်းစည်းကမ်းတွင် ဖော်ပြထားသော အစုအရေအတွက်ကို အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက တိုးခြင်း၊ ပုဒ်မခွဲ (က)ပါ အနည်းဆုံးမတည်ငွေထက် မလျော့နည်းစေဘဲ အစုအရေအတွက်ကို လျော့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုနိုင်သည်။
 - (ဂ) ပုဒ်မခွဲ (ခ)အရ အစုအရေအတွက်တိုးခြင်း၊ လျော့ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုပါက ယင်းဆုံး ဖြတ်ချက်ကို ၁၅ ရက်အတွင်း ဦးစီးဌာနသို့ အကြောင်းကြားရမည်။
- ၆။ အသင်းများကို သမဝါယမအခြေခံမူများနှင့်အညီ အောက်ပါအတိုင်း ဖွဲ့စည်းရန်ဖြစ်သည်။
 - (က) အသင်းသားများ၏ အကျိုးစီးပွားကို စုပေါင်းဆောင်ရွက်နိုင်ရန် အခြေခံသမဝါယမအသင်းကို အနည်းဆုံး ပုဂ္ဂိုလ် ၅ ဦးဖြင့် ဖွဲ့စည်းနိုင်သည်။
 - (ခ) စီးပွားရေးလုပ်ငန်းအရ အကျိုးတူ ပေါင်းစပ်စုစည်းဆောင်ရွက်နိုင်ရန် အခြေခံသမဝါယမအသင်း အနည်းဆုံး ၃ သင်းကို စုစည်း၍ သမဝါယမအသင်းစုကို ဖွဲ့စည်းနိုင်သည်။
 - (ဂ) သမဝါယမအသင်းစုများပါဝင်သော သမဝါယမအသင်းစုချုပ်ကို ဖွဲ့စည်းနိုင်သည်။
 - (ဃ) ဖွဲ့စည်းပြီးဖြစ်သော သမဝါယမအသင်းစုများနှင့် သမဝါယမအသင်းစုချုပ်များပါဝင်သော ဗဟိုသမ ဝါယမအသင်းကို ဖွဲ့စည်းနိုင်သည်။
 - (င) စီးပွားရေးလုပ်ငန်းအရ လိုအပ်ပါက ဖွဲ့စည်းပြီးသော သမဝါယမအသင်း တစ်သင်းကို ခွဲစိတ်၍ဖြစ် စေ၊ ဖွဲ့စည်းပြီးသော သမဝါယမအသင်းများကို ပူးပေါင်း၍ဖြစ်စေ သမဝါယမအသင်းအဖြစ် သီးခြားဖွဲ့ စည်းနိုင်သည်။

၇။ ဖွဲ့စည်းသောအသင်းသည် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။ ယင်းသို့မှတ်ပုံတင်ပြီးမှသာလျှင် တရားဝင်အသင်းအဖြစ် တည်ရှိနိုင်ခွင့်ရှိသည်။

အခန်း (၄)

အသင်းသားဖြစ်ခြင်း၊ အသင်းသား၏ တာဝန်နှင့် ရပိုင်ခွင့်များနှင့် အသင်းသားအဖြစ်မှ ရပ်စဲခြင်း

၈။ အခြေခံသမဝါယမအသင်းတွင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် အသင်းသားအဖြစ် ပါဝင်ခွင့်ရှိသည်-

- (က) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ၊
- (ခ) အသက် ၁၈ နှစ်ပြည့်ပြီးသူ၊
- (ဂ) အသင်း၏ စည်းကမ်းအရ သတ်မှတ်ထားသော အစုတစ်စု၏တန်ဖိုးငွေကို အပြည့်အဝထည့်ဝင်သူ၊
- (ဃ) စိတ်ပေါ့သွပ်ခြင်းမရှိသူ။

၉။ အခြေခံသမဝါယမအသင်းတွင် အသက် ၁၂ နှစ်ပြည့်ပြီးသူများကို အကြံအသင်းသားအဖြစ် လက်ခံ နိုင်သည်။

၁၀။ အသင်းသားနှင့် အကြံအသင်းသား၏ တာဝန်များသည် အောက်ပါအတိုင်းဖြစ်သည်-

- (က) ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ သက်ဆိုင်ရာ အသင်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း၊
- (ခ) အသင်း၏ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊
- (ဂ) အသင်းကပေးအပ်သည့် တာဝန်နှင့်လုပ်ငန်းများကို ထမ်းဆောင်ခြင်း၊
- (ဃ) အသင်း၏ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
- (င) အသင်းကသတ်မှတ်သော အစု၏တန်ဖိုးငွေကို ထည့်ဝင်ခြင်း၊
- (စ) အသင်းအားပေးရန်ငွေကို ရရန်ငွေမှ အသင်းကခုန်နှိမ့်မှုကို လက်ခံခြင်း၊
- (ဆ) အသင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါ ပေးလျော်ရန်ရှိလျှင် အသင်းသား သို့မဟုတ် အကြံအသင်းသားက ပေးရန်တာဝန်များသည် ထည့်ဝင်ထားသော အစုအထိသာဖြစ်ခြင်း။

၁၁။ (က) အသင်းသားများ၏ ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (၁) ဤဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်ရှိခြင်း၊
- (၂) အသင်းကပေးသော အကျိုးခံစားခွင့်များကို အချိုးကျကျမျှတစွာ ရယူခွင့်ရှိခြင်း၊
- (၃) အစုများကို သတ်မှတ်ချက်များနှင့်အညီ လွှဲပြောင်းပေးပိုင်ခွင့်ရှိခြင်း၊
- (၄) အသင်းနှင့်စပ်လျဉ်းသည့် မိမိ၏အကျိုးခံစားခွင့်အား ဆက်ခံစေလိုသူ၏ အမည်ကို သတ်မှတ်နိုင် ခွင့်ရှိခြင်း၊
- (၅) အသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အသင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်မိမိ၏ နစ်နာမှု၊ မကျေနပ်မှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိ အကြံပေးအဆိုပြုလိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြအဆိုအဖြတ်ခံယူခွင့်ရှိခြင်း။

(ခ) အကြံအသင်းသားများသည် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) နှင့် (၃)ပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိ သည်။

၁၂။ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ-

(က) အသင်းသားသေဆုံးလျှင် ယင်း၏အကျိုးခံစားခွင့်ကို ပုဒ်မ ၁၁ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)အရ အသင်းသားက သတ်မှတ်ထားသည့် အကျိုးခံစားခွင့် ဆက်ခံစေလိုသူအား အသင်းက လွှဲပြောင်းပေး ရမည်၊

(ခ) ပုဒ်မ ၁၁ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)အရ အကျိုးခံစားခွင့်ဆက်ခံစေလိုသူကို သတ်မှတ်ခြင်းမရှိဘဲ အသင်းသား သေဆုံးလျှင်ဖြစ်စေ၊ အကြိုအသင်းသားသေဆုံးလျှင်ဖြစ်စေ ယင်း၏အကျိုးခံစားခွင့် အားလုံးကို အောက်ပါအစီအစဉ်အတိုင်း အသင်းကလွှဲပြောင်းပေးရမည်-

(၁) ဇနီး၊ ခင်ပွန်း၊

(၂) သားသမီးများ၊

(၃) မြေး၊

(၄) ညီအစ်ကိုမောင်နှမများ၊

(၅) အမိ၊ အဘ၊

(၆) အခြားတရားဝင် အမွေဆက်ခံခွင့်ရှိသူများ။

၁၃။ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ အသင်းသားအဖြစ်မှ ရပ်စဲသည်-

(က) သေဆုံးခြင်း၊

(ခ) နိုင်ငံသားအဖြစ်မှ ရပ်စဲခံရခြင်း၊

(ဂ) နုတ်ထွက်ခြင်း၊

(ဃ) မိမိပိုင်အစုအားလုံးကို အပြီးအပိုင်လွှဲပြောင်းခြင်း၊

(င) စိတ်ပေါ့သွပ်ခြင်း၊

(စ) အသင်း၏အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထုတ်ပယ်ခြင်း၊

(ဆ) သာသနာ့ဝန်ထမ်းအဖြစ် အမြဲတမ်းကူးပြောင်းခြင်း။

အခန်း(၅)

အသင်းဝင်ဖြစ်ခြင်းနှင့် အသင်းဝင်၏ တာဝန်နှင့် ရပိုင်ခွင့်များ

၁၄။ အသင်းများသည် အကျိုးတူလုပ်ငန်းများကို စုစည်းဆောင်ရွက်နိုင်ရန်-

(က) အခြေခံသမဝါယမအသင်းသည် သမဝါယမအသင်းစုတွင် အသင်းဝင်အဖြစ် ပါဝင်နိုင်သည်၊

(ခ) သမဝါယမအသင်းစုသည် သမဝါယမအသင်းစုချုပ်နှင့် ဗဟိုသမဝါယမအသင်းတွင် အသင်းဝင် အဖြစ်ပါဝင်နိုင်သည်၊

(ဂ) သမဝါယမအသင်းစုချုပ်သည် ဗဟိုသမဝါယမအသင်းတွင် အသင်းဝင်အဖြစ် ပါဝင်နိုင်သည်။

၁၅။ အသင်းဝင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အသင်းက သတ်မှတ်သည့်အစုနှင့် ရင်းနှီးငွေများ ပေးသွင်းခြင်း၊

(ခ) အသင်းသို့ ကိုယ်စားလှယ်စေလွှတ်ခြင်း၊

(ဂ) အသင်း၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊

- (ဃ) သတ်မှတ်ထားသော လုပ်ငန်းများကို စီးပွားရေးတွက်ခြေကိုက်အောင် လုပ်ကိုင်ဆောင်ရွက်ခြင်း၊
- (င) အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါ ပေးလျှော်ရန်ရှိလျှင် အသင်းဝင်က ပေးရန် တာဝန်များသည် ထည့်ဝင်ထားသည့် အစုအထိသာ ဖြစ်ခြင်း။

၁၆။ အသင်းဝင်သည် အသင်းကသတ်မှတ်ပေးသော ခွဲဝေငွေများကို ရယူခွင့်ရှိသည်။

အခန်း (၆)

အသင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် အသင်းအဖြစ်မှ ရပ်စဲခြင်း

၁၇။ အသင်း၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) အသင်း၏စည်းကမ်းများကို လိုက်နာခြင်း၊
- (ခ) တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်း၊
- (ဂ) အသင်းဝန်ထမ်းများ၏ ရပိုင်ခွင့်များရရှိစေရန် ဆောင်ရွက်ခြင်း၊
- (ဃ) အမှုဆောင်များ လုပ်ငန်းခွင်၌ အသင်း၏တာဝန်ထမ်းဆောင်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိပါ က လျော်ကြေးရရှိရန် စီစဉ်ဆောင်ရွက်ခြင်း၊
- (င) အသင်း၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သူများသို့ သင့်လျော်သည့် ခံစားခွင့်များကို နှစ်စဉ်ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်ခြင်း၊
- (စ) အသင်းသည် ပစ္စည်းစာရင်း၊ ငွေစာရင်း၊ အခြားစာရင်းဇယားများနှင့် မှတ်တမ်းများကို ပြုစု ထိန်းသိမ်းထားရှိပြီး စာရင်းဇယားနှင့်အစီရင်ခံစာများကို သက်ဆိုင်ရာသို့ ပေးပို့ခြင်း၊
- (ဆ) အသင်း၏စာရင်းများကိုတစ်နှစ်လျှင်အနည်းဆုံး တစ်ကြိမ် စာရင်းကျွမ်းကျင်သူဖြင့် စစ်ဆေးခြင်း၊
- (ဇ) အစိုးရဘဏ်ချေးငွေကို ရယူပြီး လုပ်ငန်းဆောင်ရွက်နေသော အသင်းဖြစ်ပါက ဦးစီးဌာန၏ စာရင်း စစ်ဆေးမှုအား ခံယူခြင်း။

၁၈။ အသင်း၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက် ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲခံနိုင်ခွင့်များရှိခြင်း၊
- (ခ) ပစ္စည်းများပိုင်ဆိုင်ခွင့်ရှိခြင်း၊
- (ဂ) ပဋိညာဉ်စာချုပ် ချုပ်ဆိုပိုင်ခွင့်ရှိခြင်း၊
- (ဃ) အသင်းကရရန်ရှိသော ကြွေးမြီများကို အသင်းသား သို့မဟုတ် အသင်းဝင်၏အစု၊ စုဆောင်းငွေ၊ ရင်းနှီးငွေနှင့် အသင်းက ပေးရန်ရှိသော အကျိုးခံစားခွင့်များမှ ခုနှိမ်ခွင့်ရှိခြင်း၊
- (င) ပုဂ္ဂလိကများနှင့် အကျိုးတူပေါင်းစပ်ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊
- (စ) အစိုးရ၏ ပံ့ပိုးကူညီမှုကို ရယူခွင့်ရှိခြင်း။

၁၉။ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ အသင်းအဖြစ်မှ ရပ်စဲသည်-

- (က) အသင်းက မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးပါရန် လျှောက်ထားခြင်းကို ခွင့်ပြုခြင်း၊
- (ခ) မှတ်ပုံတင်ပယ်ဖျက်ခံရခြင်း၊
- (ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လုပ်ငန်းရပ်စဲခံရခြင်း။

အခန်း (၇)

အသင်း၏ဘဏ္ဍာရေး

၂၀။ အသင်းသည် မိမိပိုင်ဘဏ္ဍာငွေများကို အခြေခံလျက် ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်၍ အသင်း၏မတည်ငွေများတွင် အောက်ပါတို့ပါဝင်သည်-

- (က) အစု၊ စုဆောင်းငွေနှင့် ရင်းနှီးငွေများ၊
- (ခ) အမြတ်ငွေများနှင့်ရန်ပုံငွေများ၊
- (ဂ) ပြည်တွင်းပြည်ပထောက်ပံ့ငွေများ၊
- (ဃ) ကြိုတင်ရယူငွေများ၊
- (င) ဘဏ်ချေးငွေများနှင့် အခြားချေးငွေများ၊
- (စ) အခြားတရားဝင်ရငွေများ။

၂၁။ ဗဟိုသမဝါယမအသင်းက တာဝန်ယူဆောင်ရွက်သည့် သမဝါယမသဘောတရားနှင့် နည်းစနစ် ပြန့်ပွားရေး၊ သမဝါယမစိတ်ဓာတ်မြှင့်တင်ရေးနှင့် အသင်းအချင်းချင်း စုစည်းဆက်စပ်ပေးရေးလုပ်ငန်း များအတွက် ကုန်ကျစရိတ်များကို အသင်းများထံမှ အချိုးကျကောက်ခံနိုင်သည်။

၂၂။ အသင်းသည် မိမိ၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အောက်ပါအတိုင်း ရန်ပုံငွေ များကို ခွဲဝေထားရှိရမည်-

- (က) အသင်း၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် အတွက် လုပ်ငန်းတိုးချဲ့ရေးရန်ပုံငွေ၊
- (ခ) လူမှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို မြှင့်တင်နိုင်ရန်အတွက် လူမှုရေးနှင့် ယဉ်ကျေးမှုရန်ပုံငွေ၊
- (ဂ) အသင်း၏လုပ်ငန်းတွင် မမျှော်မှန်းနိုင်သည့် ဆုံးရှုံးမှုများနှင့် အသုံးစရိတ်များအတွက် အထွေထွေ ရန်ပုံငွေ။

၂၃။ အသင်းသည် ဘဏ္ဍာရေးနှစ်အလိုက် အောက်ပါလျာထားငွေများကို သတ်မှတ်ပေးရမည်-

- (က) ရင်းနှီးပစ္စည်းများအတွက် တန်ဖိုးလျှော့ လျာထားငွေ၊
- (ခ) အခွန်အရပ်ရပ်ပေးဆောင်ရန် လျာထားငွေ။

၂၄။ အသင်းသည် ဘဏ္ဍာရေးနှစ်အလိုက် အောက်ပါခွဲဝေငွေများကို သတ်မှတ်ပေးရမည်-

- (က) အစုအပေါ်ခွဲဝေငွေ၊
- (ခ) ရင်းနှီးငွေအပေါ်ခွဲဝေငွေ၊
- (ဂ) အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအတွက် ခွဲဝေငွေ၊
- (ဃ) ကုန်ဝယ်သို့မဟုတ် ကုန်ရောင်းအတွက် ပြန်အမ်းငွေ။

အခန်း (၈)

အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၅။ ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းနိုင်သည်-

- (က) သတ်မှတ်သည့်အသင်းသား သို့မဟုတ် အသင်းဝင်ဦးရေ မပြည့်ခြင်း၊
- (ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊
- (ဂ) တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်ခြင်း၊
- (ဃ) မတည်ငွေမပြည့်စုံခြင်း၊
- (င) ပေးဆပ်ရန်ရှိသော ကြွေးမြီများကို ပေးဆပ်နိုင်ရန် အခြေအနေမရှိခြင်း၊
- (စ) အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်းဖျက်သိမ်းပေးရန် တောင်းဆို ခြင်း၊
- (ဆ) အခြားလုံလောက်သော အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်ခြင်း။

၂၆။ ညွှန်ကြားရေးမှူးချုပ်သည် အသင်းတစ်သင်းအား စာရင်းရှင်းလင်းဖျက်သိမ်းရန် အမိန့်ချမှတ်လျှင် စာရင်းရှင်းတာဝန်ခံကို ခန့်အပ်၍ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

၂၇။ စာရင်းရှင်းလင်းဖျက်သိမ်းရန်ချမှတ်သည့် ညွှန်ကြားရေးမှူးချုပ်၏ အမိန့်ကို မကျေနပ်ပါက ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။ ဝန်ကြီး၏အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။

၂၈။ (က) အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းရန် အမိန့်ချမှတ်ပြီးနောက် အသင်း၏ စာရင်း

ရှင်းလင်းဖျက်သိမ်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မည်သည့်တရားရုံးကမျှ အရေးယူပိုင်ခွင့်မရှိစေရ။

(ခ) စာရင်းရှင်းတာဝန်ခံခန့်ထားပြီးဖြစ်သော သမဝါယမအသင်းအား ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြု ချက်မရရှိဘဲ တရားစွဲဆိုခြင်း၊ အခြားနည်းဖြင့် အရေးယူခြင်းမပြုရ။

၂၉။ အသင်း၏ စာရင်းရှင်းတာဝန်ခံက ချမှတ်သောအမိန့်သည် စီရင်ပိုင်ခွင့်ရှိသော တရားမရုံးကချမှတ် သော

ဒီကရီဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။ စာရင်းရှင်းတာဝန်ခံ၏ အမိန့်အရ တောင်းခံရမည့် ငွေကိုလည်းအခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။

၃၀။ ညွှန်ကြားရေးမှူးချုပ်သည် စာရင်းရှင်းတာဝန်ခံ၏ အပြီးသတ်အစီရင်ခံစာကို မရရှိမီ အသင်း၏

စာရင်းရှင်းလင်းဖျက်သိမ်းရန် လုပ်ဆောင်ဆဲလုပ်ငန်းတစ်ခုခုနှင့် စပ်လျဉ်းသော စာရင်းရှင်းတာဝန်ခံ၏ အမိန့်ကို လိုအပ်ပါက စုံစမ်းစစ်ဆေး၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင် သည်။

၃၁။ ညွှန်ကြားရေးမှူးချုပ်သည် စာရင်းရှင်းတာဝန်ခံ၏ အပြီးသတ် အစီရင်ခံစာကိုရရှိလျှင် အသင်းကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန် အမိန့်ချမှတ်ရမည်။

အခန်း (၉)

အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးခြင်း

- ၃၂။ အသင်းတစ်သင်းတည်းတွင် အသင်းဝင်မဟုတ်သော အသင်းအချင်းချင်း ဖြစ်ပွားသည့် အငြင်းပွား မှုများကို စုံစမ်းစစ်ဆေးတင်ပြရန် ညွှန်ကြားရေးမှူးချုပ်သည် လိုအပ်သည့်ကော်မတီကို သင့်လျော်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းပေးရမည်။ ကော်မတီ၏စုံစမ်းစစ်ဆေးတင်ပြချက်အပေါ် ညွှန်ကြားရေးမှူးချုပ်က အဆုံးအဖြတ်ပေးရမည်။ ညွှန်ကြားရေးမှူးချုပ်၏အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်စေရမည်။
- ၃၃။ အသင်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အသင်းနှင့် အသင်းသား သို့မဟုတ် အသင်းနှင့် အသင်းဝင်တို့ဖြစ်ပွားသည့် အငြင်းပွားမှုများကို အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက အဆုံးအဖြတ်ပေးရ မည်။
- ၃၄။ အသင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသင်းသား သို့မဟုတ် အသင်းဝင်အချင်းချင်းတို့ ဖြစ်ပွားသည့် အငြင်းပွားမှုများကို သက်ဆိုင်ရာ အမှုဆောင်အဖွဲ့က အဆုံးအဖြတ်ပေးရမည်။

အခန်း (၁၀)

အထွေထွေ

- ၃၅။ မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေအရ ဖွဲ့စည်းသည့် အသင်းများ နှင့် သက်ဆိုင်ခြင်းမရှိစေရ။
- ၃၆။ အသင်းသည် ပေးရန်တာဝန်အား ကန့်သတ်ထားသောအသင်းဖြစ်၍ အသင်းအမည်၏နောက်တွင် လီမိတက်ဟူသော စကားရပ်ကို အသုံးပြုခွင့်ရှိသည်။
- ၃၇။ ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ တည်ထောင်ခဲ့သော အသင်း များကို-
- (က) ဤဥပဒေအရ မှတ်ပုံတင်ထားသော အသင်းများ ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်၊
 - (ခ) သတ်မှတ်သည့်ကာလအတွင်း ဤဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းရမည်။
- ၃၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-
- (က) သမဝါယမဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
 - (ခ) သမဝါယမဝန်ကြီးဌာနနှင့် ဦးစီးဌာနသည် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။
- ၃၉။ အောက်ပါဥပဒေနှင့် နည်းဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
- (က) ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေ၊
 - (ခ) ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းနည်းဥပဒေများ၊
 - (ဂ) ၁၉၇၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ အရေးယူနည်းများဆိုင်ရာ နည်းဥပဒေများ။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်ကြီး

သမဝါယမအသင်းဥပဒေ

ဥက္ကဋ္ဌ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့။

Myanmar Law Information System (MLIS)